



ရွှေအိမ်စည်

အပြုံးနှုတ်သိမ်းခံထားရသော မိုနာလီလာ ပန်းချီကား

(က)
ဒီဇင်ဘာ (၁၅)ရက်....

၁၉၉၄ ခုနှစ်။

နေဝန်းနီနီသည် ရဟန်းပျိုသမဂ္ဂ ကုန်းတော်ပေါ်မှနေ၍ ခေါင်းပြု၍ ကြည့်၏။ မယ်တုကိုချောင်းငယ်ကို တွေ့မည်။ သောင်းရင်းကို မြင်မည်။ သံလွင်ကို တွေ့မည်။ ပြီးလျှင် သောင်းရင်းနှင့် သံလွင်တို့ ပေါင်းဆုံရာ မြစ်ဆုံ သုမ္မတကို တွေ့မည်။ နိရုဏ်သော ပတ္တမြားသွေးရည်တို့၏ အောက်၌ မယ်တုကိုသည်၊ သောင်းရင်းသည်၊ သံလွင်သည်၊ သုမ္မတသည် ရဲရဲနီနေပေလိမ့်မည်။ မြူနှင်းဖြူတို့က အနီရောင် အသွေးအောက်၌ အရောင်တမျိုးမှ တမျိုး အမျိုးမျိုး ပြောင်းနေတော့သည်။ သောင်းရင်းနှင့် သံလွင်ကား အငွေပျံနေသော ရေငွေတို့နှင့် နွေးထွေးနေဆဲ.....။

`နှော်တ` တောင်တန်းကြီးသည် မြူပင်လယ်အတွင်း မြုပ်နေသည်။ အုပ်စုဖွဲ့ ရွေ့လျားနေသော မြူနှင်းဖွဲ့တို့က အိပ်တန်းပြန် နောက်ကျသည့် ငှက်ငယ်များသဖွယ် ... ခိုနားရာ ရှာမတွေ့ ဖြစ်နေကြသည်။

နေလာ နှင်းပျောက်.....။

တညလုံး သော့ရမ်းခွဲသော မြောက်လေသည် နံနက်ဦးတွင် ငြိမ်ချက်သားကောင်းနေ၏။ ကျွန်းရွက် ဖားဖားကားကားကြီးများက နှင်းရည်ဝပြီး ရွှဲအိနေသည်။ နှင်းသီးတို့ကား ဝါးရွက်ချွန်မြေတို့၌ ခိုသိ၍ ရိုးလေးခိုနေကြ၏။

ရွက်ဖျားနှင်း.....။

`မယ်တုကို` ချောင်းဖျားဘက်ဆီမှ ဂျီဟောက်သံကို ကြားရ၏။ သဲ့သဲ့.....။
ဒေါ်အောင်ဆန်းစုကြည်လမ်းထိပ်ဆီမှ ဖြတ်မောင်းသွားသော ကားသံကို ကြားရ၏။ သောင်းရင်းအတွင်း စက်လှေသံသည် တိတ်နေသည်။ ယခင် နံနက်ခင်းများတွင်မူ သောင်းရင်းသည် စုန်ဆန်သန်းနေကြသည့် စက်လှေသံတို့နှင့် သက်ဝင်၍ နေပြီ.....။

အလံတိုင်ရှေ့တွင် ရဲဘော်တဦး နံနက်ခင်းအလံတော်အား တင်နေ၏။ ကြယ်ဖြူကြီးနှင့် ခွပ်ဒေါင်းအလံတော်သည် တရွေ့ရွေ့နှင့် တိုင်ဖျားဆီသို့.....။ မြောက်လေသွေးသဖြင့် အလံတိုင်ထိပ်ဖျားမှ ဒေါင်းအလံနီသည် ဝဲ၊ ယာ လှုပ်ယမ်းနေသည်။ ဒေါင်းအလံအောက်မှ ဒေါ်အောင်ဆန်းစုကြည်လမ်းသွယ်က

နံနက်ဦး၌ ငြိမ်ငြိမ်သက်သက်။ ယခင်ကမူ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ရဲဘော်အချို့ ဤလမ်းသွယ်မှ ဖြတ်လျှောက်၍ `ထူးရာစိုး` ကော်ဖီဆိုင်လေးသို့ သွားကြမည်။ ဆရာတော် အရှင်ခေမာစာရသည် ကျောင်းတော်ဝင်းမှထွက်၍... လမ်းသွယ်အတိုင်းလျှောက်ခါ DAB ကုန်းဆီသို့ ကြွချီမည်။ ယခုမူ ဒေါ်အောင်ဆန်းစုကြည်လမ်းသွယ်က နံနက်ဦး၌ သက်ငြိမ်.....။

လင်းအားကြီးအချိန်မှစ၍ ပစ်ခတ်နေခဲ့သော လက်နက်ကြီးသံသည် ကျဲ၍...ကျဲ၍ လာသည်။ `သုမဲ့ထ` သည် `လောကွားလူ` ၏ ပစ်ခတ်မှုအောက်၌ ဝပ်စင်း၍ သွားပြီလား.....။ လက်နက်ငယ်သံ မကြားရ၍ သုမဲ့ထသည် ပုန်ကန်သူတို့၏ လက်တွင်ပဲလား.....။ `လား`ပေါင်းများစွာနှင့် အတွေးတို့ကား အဆုံးမသတ်.....။

(ခ)
သတင်းများဝင်လာ၏။

သုမဲ့ထမှ ပုန်ကန်သူတို့ ဆုတ်သွားကြပြီ။ အချို့က မြိုင်ကြီးငူသို့ ဆုတ်ကြ၏။ အချို့က `မဲညောခီး` တောင်တန်းများဆီသို့။ ပုန်ကန်သူတို့က အရှင်သံဝရ ကိုယ်တော်အား မြိုင်ကြီးငူသို့ ဖမ်းသွားပြီ။ ဘာလို့ဖမ်းတာလဲ.....။

အရှင်သံဝရက KNU မှ မဟုတ်.....။ ရှစ်လေးလုံးအရေးတော်ပုံတွင် တတ်တတ်ကြွကြွ ပါဝင်ခဲ့သည့် ကိုယ်တော်။ မှန်ပြည်နယ်၊ ဘီးလင်းက ဖြစ်သည်။ သူ့ကျောင်းတွင် သပိတ်စခန်း ဖွင့်၏။ စစ်တပ်က အာဏာသိမ်းပြီး သပိတ်စခန်းအား ဝင်သိမ်းသည့်အခါ၌ ကိုယ်တော်သည်လည်း သပိတ်မှောက် ကျောင်းသားတို့နှင့်အတူ တောခိုခဲ့၏။ မဲလထသို့ ရောက်သည်။ လူဝတ်လဲပြီး ABSDF သို့လည်း မဝင်။ သံဃာတပါးအနေနှင့် ရဟန်းပျိုများ သမဂ္ဂတွင်လည်း ပါဝင်မှုမရှိ။ `သေ့လောထ` တွင် ကျောင်းသခံန်းဆောက်၍ သတင်းသုံး၏။ ရဲဘော်၊ ရဲဘက်ကျောင်းသားတို့၏ သာရေး၊ နာရေး သာသနာ့အရေးတို့ ဆောင်ရွက်ရင်း သီတင်းသုံးသည့် ကိုယ်တော်.....။ ABSDF က ကိုယ်တော်၏ ပစ္စည်းလေးပါး ဒကာများ.....။ နိုင်ငံရေး အရောင်အသွေးမရှိ။ အဖွဲ့အစည်းစွဲမရှိ။ ဤသို့သော ကိုယ်တော်အား ဦးသုဇနသည် ဘာအတွက် ဖမ်းရသနည်း.....။

အခြေအနေက အရာရာအား ကြောင်းကျိုးဆက်စပ် စဉ်းစားအဖြေထုတ်၍ မရနိုင်သော အခြေအနေ.....။

ဖြစ်နိုင်သည်များလည်း မဖြစ်နိုင်။ မဖြစ်နိုင်သည်များလည်း ဖြစ်နေသည့်အချိန်ကာလ.....။

သုမဲ့ထမြစ်ဆုံအား KNU မှ ပြန်၍ ထိန်းချုပ်နိုင်လိုက်ပြီ။ ရေလမ်းခရီး ပြန်ပွင့်ပြီ။ သံလွင်အတိုင်း ဆန်တက်၍ရပြီ။ ကျနော်တို့အဖွဲ့၏ အလယ်ပိုင်းတိုင်း ခမောက်တောင် စခန်းက သုမဲ့ထ၏အထက် သံလွင်ကမ်းနံဘေးတွင် ရှိသည်။ ABSDF `ဒေါင်းဝွင်` ဗဟိုနှင့်ကပ်လျက်.....။ `သုမဲ့ထ` အား ပုန်ကန်သူတို့ ထိန်းသိမ်းထားစဉ်အခါက `ခမောက်တောင်` နှင့် အဆက်အသွယ် ပြတ်နေခဲ့ရသည်။

`ဒေါင်းဝွင်` အခြေအနေကရှော ဘယ်လိုလဲ.....။ သုမဲ့ထနှင့်နီးသည့် ABSDF တပ်ရင်းအချို့က ထိုင်းဘက်ကမ်းရှိ မဲပေါ်မူထသို့ ရွှေပြောင်းထားခဲ့ကြရသည်။

(ဂ)
ရေဒီယိုကြားဖြတ်သတင်းများအရ နအဖ တပ်များ၏ လှုပ်ရှားမှုကို သိရသည်။ ကမမောင်းရှိ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး သန်းအောင်အား ပြန်ခေါ်ပြီး တပ်မ (၃၃) ဒုတပ်မမှူးကိုယ်တိုင် ကမမောင်းတွင် လာထိုင်၏။ တပ်မ (၃၃) ၏ ဒုတပ်မမှူးက ဗိုလ်မှူးကြီး သီဟသူရတင်အောင်မြင့်ဦး။ ကမမောင်းနှင့် မြိုင်ကြီးငူက သံလွင်၏ ဟိုဘက်ကမ်း ဒီဘက်ကမ်း။ နီးသည်။ ကမမောင်းတွင် တာဝန်ကျသည့် နအဖ ဗျူဟာမှူးတိုင်းသည်လည်း မြိုင်ကြီးငူမှ ဦးသုဇနနှင့် အနေနီးကြသည်သာ.....။

တပ်မ (၂၂) မှ တပ်ရင်းနှစ်ရင်းနှင့် နည်းဗျူဟာတခု လေးကေ၊ ဖာပွန်လမ်းပိုင်းသို့ ထပ်ဝင်လာပြီး ကျသောင်းဆိပ်တွင် ထိုင်၏။ ဗျူဟာမှူးက ဗိုလ်မှူးကြီး စိန်ဝင်းအောင်။ ယခင်ကတည်းက `ဝင်းတပ` တွင်

အပြုံးနှုတ်သိမ်းခံထားရသော မိုနာလီဇာ ပန်းချီကား

သတင်းရင်းမြစ် > ရွှေအိမ်စည်
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၁၇ ရက် ၂၀၀၈ ခုနှစ် ၁၅ နာရီ ၃၂ မိနစ်

ဗိုလ်မှူးကြီးလွန်းမောင်၏ နည်းဗျူဟာတစ်ခုရှိပြီး လေးကေတွင်မှ ဗိုလ်မှူးကြီး သောင်းဝေ၏ ဗျူဟာတစ်ခုနှင့် ပေါင်းလိုက်ပါက ထိုလမ်းပိုင်းတွင် နည်းဗျူဟာ ၃ ခု ရှိနေ၏။ ဤလမ်းပိုင်းက မာနယ်ပလောသို့ စစ်ချီရာ လမ်းပိုင်း.....။

(ဃ)
ဒီဇင်ဘာ ၂၁ ရက်.....

၁၉၉၄ ခုနှစ်။

သုမဲ့ထမှ ဆုတ်ခွာလာကြသည့် ပုန်ကန်သူတို့ မြိုင်ကြီးငှာတွင် စုဝေးကြ၏။ KNLA ရင်း ၂၀၊ ရင်း ၁၀၄ နှင့် တပ်မဟာ (၁) မှ ပုန်ကန်သူအချို့.....။ ဦးသုဇန၏ ကျောင်းတွင်ပင် ဆွေးနွေးကြပြီး တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားများ အစည်းအရုံးကို ဖွဲ့စည်းလိုက်ကြ၏။ အင်္ဂလိပ်လိုက Democratic Kayin Buddhist Association ဟူ၍ ဖြစ်သည်။ နယကကြီးက ဦးသုဇနပင်။

ဥက္ကဋ္ဌက KNU သထုံခရိုင်မှ မြို့နယ်ဥက္ကဋ္ဌတဦး ဖြစ်ခဲ့သည့် ဖဒိုသာထူးကျော်.....။ DKBA လက်နက်ကိုင် တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူး ရွာဟေ့ကို ခန့်အပ်ခဲ့ကြ၏။ ဗိုလ်မှူး ရွာဟေ့က တပ်မဟာ (၁) မှ KNDO တပ်ရင်းမှူး။

ဗိုလ်မှူးရွာဟေ့လို လူမျိုးက လေဘယ်ဘက်က တိုက်နေသည်ကို သိပြီး ကိုယ်ကျိုးစီးပွား ရှာတတ်သည့် သူမျိုးတော့မဟုတ်.....။ ငါ့ရွာ၊ ငါ့ဆွေမျိုး၊ ငါ့လူမျိုးတွေအပေါ် ဗမာစစ်သားများက မတရားပြုလုပ်ကြသည်။ ဤသူတို့အား တော်လှန်ရမည်။ ပြန်တိုက်ရမည်။ ဤအသိမျှနှင့်ပင် ကရင့်တော်လှန်ရေးအတွင်းသို့ ရောက်ခဲ့သည့်သူ.....။

တော်လှန်ရေးအတွင်း၌လည်း တော်လှန်ရေးကို အလုပ်အကိုင်တစ်ခုပမာ၊ တာဝန်တစ်ခုပမာ လုပ်ကိုင်နေခဲ့ခြင်းနှင့် နှစ်ပေါင်း ၄၀ ကြာခဲ့ခြင်းဖြစ်သည်။ ဤသို့နှင့် KNDO တပ်ရင်းမှူးဖြစ်လာခဲ့ခြင်းသာ.....။ နိုင်ငံရေးမသိ.....။ အတန်းပညာမရှိ.....။ ကရင့်အမျိုးသားရေးဝါဒ ဟူသည်ကိုပင် လေဝမ်းကွဲအောင် သိသူမဟုတ်။ မျက်ကန်းလက်နက်ကိုင် တော်လှန်ရေးသမားတဦးမျှသာ။ ထိုထက်မပို။ သူကား ဗေဒနက္ခတ်ကိုလည်း ယုံသည်။ ယုံကြည်မှုက ဗုဒ္ဓ၏ တရားဒေသနာကဲ့သို့ ယုံကြည်ခြင်းမျိုး.....။ စစ်ကြောင်းထွက်လျှင် သူတတ်ထားသည့် ဗေဒနက္ခတ်နည်းနှင့် တွက်ချက်၏။ ပြီးလျှင် နဂါးခေါင်း ဘယ်အရပ်သို့ လှည့်သဖြင့် ဘယ်အရပ်သို့ထွက်။ ဤသို့ စစ်ကြောင်းကို ချီစေ၏။ အရှေ့အရပ်မှလာသော ရန်သူအားတိုက်လျှင် မြစ်ချောင်းအနားမှ စောင့်၍မတိုက်ရ...။ ဤသို့စစ်တိုက်သော တပ်မှူး.....။ သူ့တွင်... အဆောင်လက်ဖွဲ့များက လွယ်အိတ်နှင့်တလုံးရှိသည်။ လက်တွင်လည်း အဆောင်လက်စွပ်များ ဝတ်ထားသည်မှာ လက်ချောင်းတိုင်း၌.....။ ချိုးမတေ.....၊ မိုးကြိုးသွား.....၊ ဝက်စွယ်ပိတ်.....အားလုံး သူ့တွင် ရှိသည်။

ဤသို့သော လူမျိုးကို ဦးသုဇနအနေနှင့် သူ့အပေါ် ယုံကြည်မှု တည်ဆောက်ရသည်မှာ မခက်ခဲ.....။ စည်းရုံးရလွယ်သည်။

(င)
နအဖ သည် ၁၉၉၄ ပွင့်လင်းရာသီတွင် မာနယ်ပလောအား ထိုးစစ်ဆင်ရန် အစီအစဉ်မရှိ.....။ ဖာပွန် ရိက္ခာပိုရေးအတွက်သာ ပြင်ဆင်လုပ်ဆောင်နေခဲ့၏။ ၉၁ ခုနှစ် သံလျက် စစ်ဆင်ရေးနှင့် တပ်လှန်ခဲ့ပြီးနောက် မာနယ်ပလောကို တိုက်ရန် ရွံ့နေပုံရသည်။

အမျိုးသားညီလာခံ ခေါ်ယူပြီး ပြည်တွင်းနိုင်ငံရေး မျက်နှာစာတွင်သာ ဖိ၍ လုပ်နေခဲ့ကြသည်။

သုမဲ့ထမှ ဆုတ်ခွာခဲ့ကြပြီး မြိုင်ကြီးငှာသို့ရောက်သည်နှင့် ဦးသုဇနသည် ကမမောင်းသို့ကူးပြီး ဒုတိယမှူး

အပြုံးနှုတ်သိမ်းခံထားရသော မိုနာလီဇာ ပန်းချီကား

သတင်းရင်းမြစ် > ရွှေအိမ်စည်
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၁၇ ရက် ၂၀၀၈ ခုနှစ် ၁၅ နာရီ ၃၂ မိနစ်

ဗိုလ်မှူးကြီး သီဟသူရတင်အောင်မြင့်ဦးနှင့် သွားတွေ့မည်။ တွေ့ပြီးနောက် DKBA ဖြစ်လာမည်။ ဤတွင်
..... နအဖ သည် မာနယ်ပလောထိုးစစ်အား ဆင်နွှဲရန် အပူတပြင်း စီစဉ်တော့သည်။

ပြည်တပ်မ (၆၆) အား တပ်မတရလုံး ခွေးအိပ်တောင်ခြေသို့ပို့၏။ ခွေးအိပ်တောင်ခြေရှိ `သာလွန်` တွင်
တပ်မတရလုံး အခြေပြုသည်။ တပ်မမှူးက ဗိုလ်ချုပ်ညွန့်တင်.....။ ထိုစဉ်က ရွှေမန်းသည် တပ်မ (၆၆) တွင်
ဗျူဟာမှူး ဗိုလ်မှူးကြီး သူရရွှေမန်း.....။ သူရရွှေမန်းက သံလွင်ကို ကူးပြီး ဆင်ဖြူတောင်မှတစ်ဆင့်
မာနယ်ပလောသို့ ဝင်သည်။ ခွေးအိပ်တောင်ထိပ်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် က.က.သံ
ညွန့်ကြားရေးမှူးတို့က အခြေပြုပြီး ထိုးစစ်ကို ကွပ်ကဲ၏။

`နောတ` စစ်မျက်နှာသို့... စစ်ကိုင်းတပ်မ (၃၃) တရလုံးဝင်၏။

`မဲညောခီး` ကျသည်။ `ဆင်ဖြူတောင်` ကျသည်။ `နောတ` ကျသည်။ `ထီးသခီး` ကျသည်။။
.....။။

(စ)
မာနယ်ပလောသည် ခရစ်စမတ်အား တိတ်ဆိတ်ငြိမ်သက်စွာနှင့် ကုန်လွန်ခဲ့၏။ ဓမ္မတေးသံတို့နှင့်
မဝေစည်.....။ Happy New Year က အပြုံးနှုတ်သိမ်းခြင်းခံထားရသော မိုနာလီဇာ
ပန်းချီကားတချပ်ပမာ.....။

ရွှေအိမ်စည်